

Chapter - 4

ရန်များခွဲခြားရန် အကြေခံရမည့် ဒီဇိုင်းအချက်များ(Zoning Design Considerations)

Cooling load တွက်ချက်နည်းများကို မလေ့လာခင် cooling load တွက်ရန် လိုအပ်သည့် ပဟုသုတေသနများကို ဦးစွာသင်ယူရသည်။ ရန်များခွဲခြားရန် အကြေခံရမည့် ဒီဇိုင်းအချက်များ(Zoning Design Considerations)သည် cooling load တွက်ရန်အတွက် လိုအပ်သည့် အချက်အလက်များ ဖြစ်သည်။

Space တစ်ခုအတွင်း၌ အသုံးပြုသူအမျိုးမျိုး(different users) နှင့် လိုအပ်ချက်အမျိုးမျိုး(different requirements) ရှိနေနိုင်သည်။ Thermal comfort ကောင်းသထက် ကောင်းစေရန် system control လုပ်သည့်အပါ တစ်နေရာနှင့် တစ်နေရာ သို့မြှားလွတ်လပ်စွာ ထိန်းချုပ်(independent control လုပ်)နိုင်အင် ဒီဇိုင်းလုပ်ထားရမည်။

အသုံးပြုသူများ၏ လိုအပ်ချက်များ(users requirements) မတူညီသည့် space များအတွက် independent control ပြုလုပ်ထားသည့် နေရာ(space)တစ်ခု သို့မဟုတ် နေရာအစု(group of space) တစ်ခုကို ရန်(zone)ဟု ခေါ်သည်။

၄.၁ ရန်(Zone) ဆိုသည်မှာ

"Space" ဆိုသည်မှာ နေရာတစ်ခု သို့မဟုတ် အဆောက်အအီး၏ နေရာတရီး၊ ဖြစ်သည်။ နံရံများ(walls) သို့မဟုတ် ကြမ်းခံးများ(floors)နှင့် ပိုင်းခြားထားခိုးမျိုး ဖြစ်နိုင်သည်။ လေယာဉ်ပြင်ရုံ(aircraft hanger) ကဲ့သို့ ကျယ်ပြန်သည့် နေရာမျိုး ဖြစ်နိုင်သလို ကျဉ်းသည့် ရုံးခန်းငယ်တစ်ခုလည်း ဖြစ်နိုင်သည်။

"Zone" ဆိုသည်မှာ HVAC system တွင် တပ်ဆင်ထားသည့် အာရုံခံသည့် ကိရိယာတစ်ခု(single sensor) မှ ထိန်းချုပ်ထားသည့်(control)နေရာ ဖြစ်သည်။ Single sensor ဆိုသည်မှာ thermostat တစ်ခုဖြစ်နိုင်သည်။ Thermostat သည် space တစ်ခုကို control လုပ်သည်။ ထိုနေရာ၏ အပူချိန်ကို တိုက်ရှိက်(directly) ဖြစ်စေ သွယ်ပိုက်သောနည်း(indirectly) ဖြင့်ဖြစ်စေ control လုပ်သည်။ ရန်(zone)တစ်ခုအတွင်း၌ space ပေါင်းများစွာ ပါဝင် နိုင်သည်။ ဥပမာ - ရုံးခန်းအဖြစ် အသုံးပြုထားသည့် အလွန်ကျယ်သည့်နေရာကို thermostat တစ်ခုဖြင့် control လုပ်နိုင်သည်။


ထိုအပြင် space တစ်ခုကို အပိုင်းများ ပိုင်း၍ ရန်တစ်ခုချင်းစီအဖြစ် ပိုင်းထားခိုးလည်း ဖြစ်သည်။ ဥပမာ - ရုံးခန်းအဖြစ် သုံးထားသည့် အထပ်တစ်ခုကို space အဖြစ် သတ်မှတ်ပြီး ပြတ်းပေါက်များနှင့် နီးသည့်နေရာကို thermostat တစ်ခုဖြင့် control လုပ်၍ ရန်တစ်ရန်အဖြစ် သတ်မှတ်သည်။ ပြတ်းပေါက်များနှင့် ဝေးသည့် အတွင်း

ရိုင်းနေရာကို တွေး thermostatic control လုပ်၍ ရန်တစ်ရန်အဖြစ် သတ်မှတ်သည်။ ရန်တစ်ခုချင်းစီကို သီးသန် system တစ်ခုအဖြစ် ဒီဇိုင်း လုပ်နိုင်သည်။ အထူးသာဖြင့် DX system များ သို့မဟုတ် central system မှ FCU များဖြင့် ရန်တစ်ခုချင်းစီကို အေးအောင် ပြုလုပ်(supply လုပ်)နိုင်သည်။

၄.J ရန်များ ခွဲခြားခြင်း(Zoning Design)

ရန်အပျိုးမျိုး(several types of zones) ခွဲခြားနိုင်သည်။ Control လုပ်မည့် parameter များကို အခြေခံ၍ ရန်ဖို့ရှင်းပြုလုပ်သည်။ အသုံးများသည့် control parameter များမှာ အပူချိန်(temperature)၊ စိတ်ခိုင်းဆ(humidity)၊ လေဝင် လေထွက်(ventilation)၊ မောင်းသည့်အချိန်(operating periods)၊ ရေမခဲ့အောင် ကာကွယ်ခြင်း(freeze protection)၊ လေဖော်အား(pressure)နှင့် အရေးကြီးမှ(importance)တို့ ဖြစ်သည်။ အလိုက့်သည့် အခန်းအပူချိန်နှင့် စိတ်ခိုင်းဆ(humidity) မတူလျှင် ရန်နှစ်ခုအဖြစ် သီးခြားခွဲ၍ ဒီဇိုင်းလုပ်ရမည်။

ရန်များ ခွဲခြားထားရခြင်း၏ အဓိကအကြောင်းအရင်း(common reason)မှာ thermal load မတူညီခြင်း characteristics ကွဲပြားခြင်း(variation) ဖြစ်သည်။ ရီးရှင်းသည့် အဆောက်အအီ(simple building floor plan) တစ်ခုကို ပုံ(d-1)တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။



ပုံ d-1 Building plan

Space များ၏ အတိုကောက်အခေါ်အဝေါ်များ

N space	မြောက် အရပ်ကို မျက်နှာမှထားသည့် space
S	တောင်အရပ်ကို မျက်နှာမှထားသည့် space
NE	အရှေ့ မြောက် အရပ်ကို မျက်နှာမှထားသည့် space
SE	အရှေ့ တောင် အရပ်ကို မျက်နှာမှထားသည့် space
SW	အရပ်ကို မျက်နှာမှထားသည့် space
NW	အရပ်ကို မျက်နှာမှထားသည့် space

ဥပမာအဖြစ် ဖော်ပြုမည့် အဆောက်အအီသည် အထပ်မြင့် အဆောက်အအီ တစ်ခုဖြစ်သည်။ အထပ်တိုင်း ပုံစံတူ ဆောက်လုပ်ထားသည်။(a multi-story building, identical plan on every floor)။ အပူလုံအောင် ကောင်းတွေ့ တည်ဆောက်(well-insulated)ထားသည်။ အပြင်ဘက် နံရုံများတွင် ပြေတင်းပေါက်များစွာ ရှိသည်။ (Provided with significant areas of window for all exterior spaces)။ အဆောက်အအီ အတွင်း၌ လူအနည်းငယ်နှင့် equipment အနည်းငယ်သာရှိသည်။(Low loads due to people and equipment in all spaces)။ မြောက်အအေးပိုင်းတွင် တည်ရှိသည်။ (Located in the northern hemisphere.)

အထပ်တစ်ထပ်တွင် ပြေတင်းပေါက်နှင့် နီးသည့် နေရာများ၏ နေရာခေါ်ထိုးခြင်း၊ အပူဟပ်ခြင်းတို့ကြောင့် cooling load ပြောင်းလဲခြင်း ဖြစ်ပေါ်သည်။ အတွင်းပိုင်း နေရာများ၏ cooling load ပြောင်းလဲမှ အလွန်နည်းသည်။

ကြားအထပ်များ(intermediate floors)၏ ပြင်ပနံရိန်း နှီးသည့်နှစ်(perimeter zone)များတွင် thermal load ပြောင်းလဲခြင်း ဖြစ်ပေါ်သည်။

နေသည် နေသွားလမ်းကြောင်းအတိုင်း သွားနေသောကြောင့် thermal load ပြောင်းလဲခြင်း ဖြစ်ပေါ်သည်။ နေရာ၏မှ အပူများ(solar heat from the sun)ကြောင့် solar heat gain ဖြစ်ပေါ်လာသည်။ ဒီဇိုင်နာ၏ ရည်ရွယ်ချက် (designer's objective)မှာ မည်သည့်အပြောနေတွင် ဖြစ်ကောင် ရန်များပိုင်းပြေား၍ space များအားလုံးကို setpoint temperature တွင် တည်ပြုမှု နေအောင် ထိန်းထားရန် ဖြစ်သည်။ Setpoint temperature ဆိုသည်မှာ လိုချင်သည့် အခန်း အပူချိန်ကို thermostat တွင် ချိန်ထားရမည့်အပူချိန် ဖြစ်သည်။

မနက်ပိုင်း၌ နေသည် အရှေ့ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် အရှေ့ဘက်ကို မျက်နှာမှသည့် အရှေ့တောင်(SE)နှင့် အရှေ့မြောက်(NE) နှစ်များ၏ နံပါန်း ပြတ်လောင်းပေါက်များ၌ နေရောင်ထိုးခြင်း ခံရသည်။ NE နှင့် SE တွင် ရှိသည့် space များသည် Setpoint temperature ထိန်းထားခို့အတွက် cooling load လိုအပ်ချက် ပိုများလိမ့်မည်။ အဘယ်ကြောင့်ဆိုသော တဗြားနေရောများထက်တလျှင် အပူဝင်ရောက်မှ ပိုများသောကြောင့် ဖြစ်သည်။

နေလယ်အချိန်တွင် နေသည် အပေါ်ဘက်သို့ ရောက်ရှိသွားပြီး SE space ၊ E space ၊ SW space များတွင် solar heat gain ဖြစ်ပေါ်နိုင်သည်။ နေသည် အဆောက်အအုံ၏ တွေားဘက်ကို ရောက်သွားသော(since the sun has moved around the building)ကြောင့် NE space ၏ solar heat load လျော့နည်းသွားသည်။

မွန်းလွှဲပြီးနောက် နေသည့် အနောက်ဘက်ထို့ ရောက်သွားသည်။ ထိုအချိန်တွင် SW space များ နှင့် NW space များ တွင် solar heat gain ဖြစ်ပေါ်သည်။

Table 4-1 Examples of Spaces and Zones

Space	Zones	Reason for zones
A theatre used for live performance	<ol style="list-style-type: none"> 1. Audience seating 2. Stage <ol style="list-style-type: none"> 1. Spectators 2. Ice sheet 3. Space above 	<p>The audience area requires cooling and high ventilation when the audience is present.</p> <p>The stage requires low ventilation and low cooling until all the lights are turned on, and then high cooling is required.</p> <p>Spectators need ventilation and warmth.</p> <p>The ice sheet needs low air speeds and low temperature to minimize melting.</p> <p>The space above the spectators and ice may need moisture removal to prevent fogging.</p>
Indoor ice rink		
Deep office	<ol style="list-style-type: none"> 1. By the windows 2. Interior area 	<p>People by the window may be affected by the heat load from the sun and by the cool window in winter, external factors.</p> <p>The interior zone load will change due to the occupants, lights, and any equipment – a cooling load all year.</p>

Large church or mosque	1. Within 1.8 meters of the floor 2. Above 1.8 meters 1. Lobby 2. Security 3. Retail outlets 4. Check-in	The occupied zone is within 1.8 meters of the floor and needs to be comfortably warm or cool for congregation. The space above does not need to be conditioned for the congregation.
Airport		This is a huge space with a variety of uses, and extremely variable occupancy and loads. Each zone requires its own conditions.

မြောက်အရပ်ကို မျက်နှာမှတားသည့် space (N space)နှစ်ခုကို ရန်တစ်ခုအဖြစ် သတ်မှတ်၍ thermostat တစ်ခုတည်းဖြင့် control လုပ်နိုင်သည်။ Thermostat ကို N space နှစ်ခုအနက် အဆင်ပြေသည့် နေရာတွင် တပ်ဆင် နိုင်သည်။ (These two spaces would then be a single zone, sharing a single thermostat for the temperature control of the two spaces.)

S space နှစ်ခုတွင် နေ့လယ်အချိန်တွင် solar load များများဝင်ရောက်ခြင်းခံရ(high solar gain through the middle of the day)၍ တူညီသည့် thermal condition ဖြစ်ပေါ်သည်။ S space နှစ်ခုကို thermostat တစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် solar load နှင့်တူး load (similar solar and other loads) တူညီသောကြောင့် ဖြစ်သည်။

ကျွန်း space များဖြစ်သည့် NE ၊ SE ၊ SW နှင့် NW တို့တွင် ကွဲပြားသောအချိန်များ၌ solar heat gain အပျိုးပျိုး ဖြစ်ပေါ်(different solar gains at different times)သည်။ Space များကို setpoint temperature တွင် ထိန်းထားရန် အတွက် ကိုယ်စိုင် thermostat တစ်ခုစီ တပ်ဆင်ထားရန် လိုအပ်သည်။

Solar gain ကွဲပြားပုံကို လိုက်၍ spaces (၈)ခုတွင် ရန်(၆)ရန်(six zones) ခွဲနိုင်သည်။ Solar load ကြောင့် heat gain ကွဲပြားပုံကို အခြေခံ၍ ရန်များကို ခွဲခြားသည့်နည်းကို ဖော်ပြထားခြင်းဖြစ်သည်။ လက်တွေ အခြေအနေတွင် ရန်(၆)ရန် ခွဲခြားထားရန် ကုန်ကျစရိတ် အလွန်များနိုင်သည်။

ရန် အရေအတွက်များလေ control လုပ်ရန်အတွက် ကုန်ကျစရိတ်များလေ ဖြစ်သည်။

N space နှစ်ခုနှင့် NE space တစ်ခုကို ပေါင်း၍ ရန်တစ်ရန်အဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ နံနက်တောတောအချိန်တွင် NE space ၏ အနည်းငယ်ပြင်းကို လက်ခံနိုင်လျှင်(overheating in NE space in the early morning would be acceptable) ထို့ကြောင့် N space နှင့် NE space များအတွက် thermostat တပ်ဆင်ရန် နေရာ(location)သည် အမိကျသည်။ ယေဘုယျအားဖြင့် ရန်ခွဲသည့်အခါ လူအရေအတွက်များသည့် နေရာကို ပြီးထားပေးသည့်နည်း(generally better to keep the majority happy)ကို အခြေခံလေ့ ရှိသည်။

ပုံမှန်အားဖြင့် ဒီဇိုင်နာသည့် thermostat ကို N space နေရာတွင် တပ်ဆင်ထားလိမ့်မည်။ ဘို့သော် NE space နေရာတွင် အရေးကြီးပုဂ္ဂိုလ်များ(high-ranking executive) ရှိနေမည်ဟု သိထားလျှင် thermostat ကို N space တွင် တပ်ဆင်မည့်အတား NE space နေရာတွင် တပ်ဆင်ရပိမ့်မည်။

ထိုအတူ S space နှစ်နေရာနှင့် SE space တို့သည့် နေ့လည်အချိန်တွင် solar heat gain ရရှိပုံတူညီ(they all experience the midday solar gain)သောကြောင့် ငါးတို့ကို ပေါင်း၍ ရန်တစ်ရန်အဖြစ် သတ်မှတ်နိုင်သည်။ SW space နှင့် NW space ပေါင်းထားသည့် ရန်သည် နေ့လယ်အချိန်(late afternoon)တွင် solar gain များစွာ ရရှိလိမ့်မည်။

අන්(၆) අභාසයේ පොතාව ඇන්(၃) අභාසයේ පොතාව අනුකූල නිමැවෙනුයි. අන්දීයා ගැඹුව් ප්‍රක්ෂෑලාමීන්(අන් පොතාව අනුකූල නිමැවෙනුයි) නිවැරදි පොතාව ඇන්දීයා පොතාව අනුකූල නිමැවෙනුයි (temperature control ලබන නිමැවෙනුයි) performance ගැඹුව් නිමැවෙනුයි. Performance නිස් ගැන්ගුතරිත නිස් මුදාපොතාව අනුකූල නිමැවෙනුයි නිස් නැගෙන් තාවත් ප්‍රමාණ නිමැවෙනුයි. ගැන්ගුතරිත (cost) පොතාව අනුකූල නිමැවෙනුයි පොතාව අනුකූල නිමැවෙනුයි (unacceptable) performance ප්‍රමාණ නිමැවෙනුයි. ප්‍රශ්න මාරුවා ප්‍රමාණ (potential liability) නිමැවෙනුයි. අන් මාරුවා ප්‍රශ්න නිමැවෙනුයි (excessive zoning) නිවැරදි නිමැවෙනුයි. ගැන්ගුතරිත මාරුවා (increases costs) නිමැවෙනුයි. ප්‍රශ්න යින් මාරුවා (maintenance) ප්‍රශ්න නිවැරදි නිමැවෙනුයි.

၄.၃ Interior and Roof Zones (အတွင်းပိုင်းနှင့်နှင့် ခေါင်မြို့နှင့်များ)

အပေါ်ဆုံးထပ်နှင့် မြေညီထပ်တို့မှ လွှဲ၍ ကျန်အထပ်များအားလုံး၏ cooling load ပမာဏ တူညီလေ့ရှိသည်။ Internal zone နှင့် အပေါ်ဆုံးအထပ်ရှိသည့် ခေါင်မိုး၏အကျိုးသက်ရောက်မှု(effect of the roof) အကြောင်း ဆက်လက် ရှင်းပြထားသည်။ အလယ်ထပ်(intermediate floors)များတွင် conditioned spaces များက ဝန်းရှုထားသည့် အတွင်းပိုင်းစုံနှင့်(internal zone) ရှိသည်။ အတွင်းပိုင်းစုံနှင့်များ (internal zones)ဆိုသို့ solar gain မဝင်ရောက်နိုင်ပေါ့။ အအေးပိုင်း(cool climate)ဒေသရှိ အဆောက်အအုံများ၏ အပြင်ပိုင်းစုံနှင့်များ(exterior zones) အားလုံးတွင် heating လုပ်ရန် လိုအပ်ရှိနိုင်ပါ။ အတွင်းပိုင်းစုံနှင့် အတွင်းပိုင်းစုံနှင့် အောက်အဖြစ်အားလုံးတွင် အတွင်းပိုင်းစုံနှင့်များ(internal zones)၏ cooling လုပ်ရန် လိုအပ်သည့်။ အကြောင်းအနေမျိုး ဖြစ်ပေါ်နိုင်သည်။ တစ်နှင့်အားဖြင့် heating နှင့် cooling တစ်ပြိုင်နှင်း ပြုလုပ်ရန် လိုအပ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

အတွင်းပိုင်းနှင့်များ(internal zones)နှင့် အပြင်ပိုင်းနှင့်များ(exterior zones) ပြုလုပ်(behavior) မတူညီသည့် အပါ သီးသန့်(separate) system တပ်ဆင်ခြင်းမှာ ဖော်ရရှုနိုင်သည်။

အပေါ်ဆုံးထင်ရှု နှစ်များ(top floor perimeter zones)များ၏ cooling load ပမာဏ သည် အလယ်ထင်ရှု နှစ်များ(intermediate floor zones)နှင့် မတူညီပေါ် အပေါ်ဆုံးအထပ်(top floor)ရှိ အတွင်းပိုင်း နှစ်များ(interior zones)၏ နွောရာသီ(summer) တွင် ခေါင်မြို့(rooftop)မှ solar gain များဝင်ရောက်လာခြင်းနှင့် ဆောင်ရာသီ(winter)၏ အပူဆုံးရုံးခြင်း(heat loss)တို့ ဖြစ်ပေါ်သည်။ ထိုကြောင့် အပေါ်ဆုံးအထပ် နှစ်ခိုဒ်မြဲလုပ် (top floor zone design) ရာတွင် cooling နှင့် heating အပိုင်း(additional) လုပ်ပေးရန် လိုအပ်သည်။

ဒီဇိုင်နာများသည် ရန်သတ်မှတ်ခြင်းကို မဖြစ်မနေ ပြုလုပ်ရသည်။ ရန်ခွဲခြားခြင်း (zoning)သည် cooling load တွက်ခြင်း၊ system ဒီဇိုင်းလုပ်ခြင်းကိစ္စတစ်ခု ဖြစ်သည်။ Solar gain တစ်ခုတည်းကို အခြေခံ၍ ရန်ခွဲခြားပုံကို အထက်တွင် ဥပမာဏြင့် ဖော်ပြပြီးဖြစ်သည်။ သို့သော် လက်တွေ့အခြေအနေတွင် ရန်ခွဲခြား ရန်အတွက် အခြေအနေ၊ အချက်အလက်ပေါင်း များစွာကို အခြေခံရသည်။ ရန်ခွဲခြားရာတွင် အများဆုံး အသုံးပြုသည့် အချက်များ(common factors)ကို အောက်တွင် ဖော်ပြထားသည်။

Thermal Variation

(c) Solar gain

ဖော်ပြချေသည့် ဥပမာဏ ပြတင်းပေါက်မှ ဝင်ရောက်(through windows)လာသည့် solar heat gain ကြောင့် cooling load များစွာ ပြောင်းလဲ(significant difference) နိုင်သည်။ Cooling load ပမာဏ၊ ပြတင်းပေါက် (window orientation) မျက်နှာများ၊ အရပ်ကို မှတ်ညွှန်၍ solar heat gain ဖြစ်ပေါ်မည့်အခါန် ပြောင်းလဲသည်။

(J) နံရုံ(wall) သို့မဟုတ် ခေါင်းစီး(roof)မှ ဖြစ်ပေါ်သည့် အပုံစုံခြင်း(heat gains) သို့မဟုတ် heat losses အထူးဖြင့် အဆောက်အအီများ(multi-floor building)တွင် နံရုံ(wall) သို့မဟုတ် ခေါင်းစီး(roof)မှ ဖြစ်ပေါ်သည့် န္ဂာရာသီ(summer)တွင် ဖြစ်ပေါ်သည့် heat gain သို့မဟုတ် ဆောင်းရာသီ(winter)တွင် heat losses ပမာဏသည် တော်းနိမ့်သည့်အထပ်များရှိ။ space များ၏ ဖြစ်ပေါ်သည့် ပမာဏထက် ပိုများသည်။

(Q) Occupancy

Space ကို အသုံးပြုပုံနှင့် temperature control ကို ကောင်းစွာ လုပ်ရန် အရေးကြီးပဲ တို့သည် ရန်ခွဲခြားခြင်း (critical zoning)အပေါ် လွမ်းမှုးနိုင်သည်။

(R) Equipment များနှင့်သက်ဆိုင်သည့် heat load (Equipment and associated heat loads)

အခန်းတွင်းရှိ လုများအတွက် သင့်လောက်သည့်အပူချိန်တွင် ထိန်းထားနိုင်ရန်အတွက်(in order to maintain a reasonable temperature for the occupants)အပူမြောက်များစွာတွက်နိုင်သည့် equipment ကို သီးခြား ရန်တစ်ခုအဖြစ်(separate zone) ခွဲခြားထားရမည်။

ဥပမာ - သီးသန်းခန်းများကို စပ်ပေါင်း၍ ရန်တစ်ရန်အဖြစ် သတ်မှတ် နိုင်သည်။ ကွန်ပျူးတာများနှင့် server များသာ ထားသည်။ အခန်းကို သီးသန်းရန်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

(S) Freeze protection in cold climates

ဆောင်းရာသီဉာဏ်(cold climate)တွင် ပြင်ပန်ရုံများ(perimeter walls)နှင့် ခေါင်းစီး(roof)တို့ကို ဖြတ်၍ အပူများ(heat) အပြင်(outside)သို့ ဆုံးရုံးသည်။ ထို့ကြောင့် ပြင်ပန်ရုံများ(perimeter spaces)ကို အတွင်းရိုင်း နေရာများ(core of the building)မှ ခွဲ၍ သီးသန်း heating zones အဖြစ် သတ်မှတ်သင့်သည်။

Ventilation with Outside Air

(T) Occupancy by people

ပုံမှန်အားဖြင့် ရုံးခန်းအဆောက်အအီ(office building)များတွင် လူသိပ်သည်းမှု (population density) နိမ့်လောက်သည်။ သို့သော် အစဉ်းအဝေးခန်း (conference room)များတွင် ရှိနိုင်သည့် လူအရေအတွက် (high potential population density) များနိုင်သည်။ ထို့ကြောင့် ventilation load အမျိုးမျိုး ပြောင်းလဲ (variable)နိုင်သည်။ Conference room များကိုလည်း လေဝင်လေထွက်(zone ventilation)နှင့် အသုံးပြုခိုင်(time of operation)တို့အရ သီးခြားရန်အဖြစ် သတ်မှတ်သင့်သည်။

(U) Exhausts from washrooms

သန်စင်ခန်း၊ အမိမား(washroom)များကို သီးခြားရန်(separate zone)အဖြစ် သတ်မှတ်သင့်သည်။ Exhaust system များ တပ်ဆင်ထားရန် လိုသည်။ Exhaust air အဖြစ် ဆုံးရုံးသွားသည့် လေများအတား အနီးဝါဒ်ရှိ လေများက အတားထိုး ဝင်ရောက်လာလိမ့်မည်။ (The exhausted air may be made up of air from the surrounding spaces.)

Equipment နှင့် fume hood များမှ စွန်းထွက်ရမည့်လေများ(exhaust air)အတွက် fan များကို အဆက် မပြတ် မောင်းနေ(operate continuously)ရန် လိုအင်သည်။ အဆောက်အအီအများစွာသည် ရုံးခါန် အတွင်း၌သာ အသုံးပြုကြသော်လည်း(although the majority of the building is only occupied during working hours, Monday to Friday) exhaust fan များ အဆက်မပြတ် မောင်းပေးရန်လိုသည်။ ထိုကဲ့သို့ space များမှ လေများကို အဆက်မပြတ်စွန်းထွက်(continuous exhaust)ရန် လိုအင်လျှင် ထိုနေရာများကို သီးခြားရန်(separate zone)အဖြစ် သတ်မှတ်သင့်သည်။ သို့မဟုတ် သီးခြား system တပ်ဆင်သင့်သည်။

(even service them from a separate system.)

Time of Operation

(က) Time

အဆောက်အအိအတွင်းရှိ space များ၏ အသုံးပြုသည့်အခါန်(time of operation of spaces) မတူညီကြပေး။ ရုံးခန်း အဖြစ် အသုံးပြုသည့် နေရာများသည် ရုံးချိန်တွင်သာ အသုံးပြုလိမ့်မည်။ ကန်တင်း(canteen)၊ အနားယူခန်းများ၊ အဆောက်အအိအတွင်း အားကတားနေရာများ၊ Gym များကို ရုံးချိန်မဟုတ်သည့် အခါန် များတွင် အသုံးပြု နေကြလိမ့်မည်။ FCC room၊ MDF room နှင့် ဒေတာစင်တာများ (ဂုဏ်ပိုင်လုံး အမြဲတမ်း(24 hours a day, seven days a week) အသုံးပြုလိမ့်မည်။ ထိုကဲ့သို့ နေရာများကို သီးခြား ရန်များအဖြစ် သတ်မှတ်ပေးရမည်။

(ဂ) On demand (လိုအပ်သည့်အချိန်များသာ အသုံးပြုသည့်နေရာများ)

တရှုံးသော နေရာများသည် လိုအပ်သည့်အခါန်များသာ အသုံးပြု ကြသည်။ manual control သို့မဟုတ် timer ဖြင့် စမောင်းခြင်း၊ ရပ်တန်ခြင်း(start/stop by timer) ပြုလုပ်သည်။ ဥပမာ- auditorium ထိုနေရာများကို သီးသန့်ရန်(separate zones)အဖြစ် သတ်မှတ်ရမည်။ လိုအပ်သည့် အခါန်များသာ အသုံးပြု(switched on when needed)သည်။ Occupancy sensor၊ manual start switch in the space၊ runs the zone for a predetermined time စသည့် နည်းအမျိုးမျိုးဖြင့် မောင်းနိုင်သည်။

ဥပမာ-တည်ဆောက်(university building)မှ စာသင်ခန်း(lecture theater)ကို စာသင်ချိန်များသာ အသုံးပြုသည်။ Air conditioning ဖွင့်လိုသည့်အခါ ပုံချက် push button ကို နှိပ်၍ ဖွင့်နိုင်ပြီး (ဂ)နာရီ သို့မဟုတ် (ဂ)နာရီကြော်မြို့နာက် အလိုအလောက် ပိတ်သွားလိမ့်မည်။

(က) Humidity

ပုံစံကို၊ ပိုစွဲတိသည့် ရာသီဥတုရှိသည့် နေရာများ(hot, humid climates)တွင် မို့များ(mold) ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် လိုအပ်သည်။ ပူအီကို၊ ပိုစွဲတိသည့်ရာသီ(hot, humid climates)တွင် အဆောက်အအုံ အတွင်းသို့ နံရံများ(walls)၊ တံခါးများ(doors)နှင့် ပြတင်းပေါက်(windows) စသည့်နေရာများမှ ရော်းရောငွေ (moisture)များ infiltrate ဖြစ်ခြင်းကြောင့် ရော်းရောငွေများ အခန်းအတွင်းသို့ ဝင်ရောက်(leaks) လာနိုင်သည်။ နေရာများမှ သင့်လောက်သည့် dehumidification မပြုလုပ်ပါက မို့များ ပေါက်ပွားများပြားလာနိုင်သည်။

လုပ်တစ်ခုချင်စီ(individual representative zone)တွင် relative humidity ကို တိုင်းရန် အတွက် humidity sensor များကို တပ်ဆင်ထားလေ့ရှိသည်။ ထို sensor များသည် humidity ကို တိုင်း၍ zone အတွင်းရှိ system-wide dehumidification ကို စမောင်းစေသည်။ Ventilation လုပ်သူ မြှုပ်နှံအောင် control system များကို design လုပ်ထားသည်။

ပြတိက်များ၊ ပြခန်း(museum and art gallery)များ၏ unoccupied hour များတွင် စိတ်ချုပ်ခြင်း (humidity control) ကောင်းစွာ လုပ်ပေးရမည်။

ပြတိက်များ၊ ပြခန်း(museum and art gallery)များ၏ တိကျသည့် humidity control လုပ်ပေးရန် လိုသည်။ ဆိုလောက်ရုံးများနှင့် ပြခန်း(storage and exhibit areas)၊ offices၊ restaurants၊ merchandising နှင့် lobby area နေရာများတွင်၊ ပြတိက်များ၊ ပြခန်း(museum and art gallery)များ၏ နေရာများတွင် humidity control လိုအပ်ချက်ကြောင့် humidity control system နှစ်မျိုး တပ်ဆင်လေ့ရှိသည်။

(က) Pressure

ဒီအားမြင့်သည့်(higher pressure)နေရာမှ လေများသည် ဒီအားနိမ့်သည့်(lower pressure) နေရာသို့ အလိုအလောက် ပီးဆင်းသွားသည်။

အဆောက်အအို(building)အတွင်း၌ လေထဲတွင် ပါဝင်နေသည့် အညွစ်အကြေးများ ရွှေ့လျားခြင်း (movement of airborne contaminants)ကို တိန်းချုပ်(control)ရန်အတွက် ဖိအားကွားခြားမှု(pressure difference)ရှိအောင် ပြုလုပ်ထားသည်။ ဥပမာ - ဆေးရုံ(hospital)တွင် တိဘီရောဂါသည်များ ထားရှိရာ အခန်း(tuberculosis patient rooms)မှ တိဘီပိုးများများ ဘေးပတ်ဝန်းကျင် နေရာများထဲသို့ ပျုံနှုန်းရောက်ရှိ သွားခြင်းပါး မဖြစ်ပေါ်စေရန်အတွက် ဘေးပတ်ဝန်းကျင်နေရာများထက်(compared to surrounding areas) ဖိအားအနည်းငယ်နှင့်နေအောင်(kept at a negative pressure compared to surrounding areas) ပြုလုပ်ထားသည်။

မိုးဖိုးရောင်များ(kitchens)၊ ဆေးလိပ်သောက်ခန်းများ(smoking rooms)နှင့် အိမ်သာများ(toilets) စသည့် နေရာများမှ အနဲ့စိုးများ တွေားနေရာမျိုး မရောက်ရှိစေရန်(contain the odors by exhausting more air than is supplied to the spaces)အတွက် လေ့အားနည်းအောင် သို့မဟုတ် negative pressure ဖြစ်အောင် ပြုလုပ်ထားသည်။

ဓာတ်ပုံဖလင်ဆေးသည့် အခန်းများ၊ စမ်းသပ်ခန်း(photographic processing laboratory) များတွင် အမှုန်များ၊ စုန်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် (minimize the entry of dust)ဘေးခန်းများထက် အနည်းငယ် ဖိအားပိုးများအောင် သို့မဟုတ် positive pressure ဖြစ်အောင် ပြုလုပ်ထားသည်။

Zoning Problems

ရှိမှုများနှင့် သက်ဆိုင်သည့် ပြဿနာတစ်ခုမှာ အဆောက်အအိုအသုံးပြုပုံ ပြောင်းလဲခြင်းနှင့် layout ပြောင်းလဲခြင်းတို့ ဖြစ်သည်။

၄.၄ Controlling the Zone (ရှိမှုများကို control လုပ်ခြင်း)

အသုံးများသည် ရန် control ကိုရိုက်ယာတစ်ချိုး(most common zone control device) မှာ thermostat ဖြစ်သည်။ Thermostat များကို တပ်ဆင်ရန် နေရာရွေးချယ်သည့်အပါ ရန်၏ အပူရျိန်ကို ခြုံငံးပေါ်အောင် ဖော်ပြနိုင်သည့် နေရာကို ရွေးချယ်ရမည်။ Thermostat များကို နံရံပေါ်တွင် တပ်ဆင်(mounted on the wall)ထားလေ့ရှိသည်။ အပူရျိန် မပြောင်းလဲ(constant temperature ရရှိ)အောင် ဒီဇိုင်းပြုလုပ်လေ့ရှိသည်။

Thermostat တပ်ဆင်ရန် နေရာ(location) ရွေးချယ်သည့်အပါ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား သင့်သည်။

(က) နေရာပိုးသည့် နေရာတွင် thermostat ကို တပ်ဆင်ထားပါက အခန်းသည့် လိုအပ်သည်ထက် ပိုအေး နေလိမ့်မည်။ (Mounting the thermostat in a location where the sun can shine on it will cause it to overcool the zone when the sun shines on it.) နေရာပိုးမှ radiant heat များကြောင့် thermostat မှ ဖတ်သည့် တန်ဖိုး(အပူရျိန်သည်) ပိုမြင့်နေလိမ့်မည်။

ထိုအပါ thermostat မှ air conditioning control system ဆီသို့ ဖုန္တာ(warm)နေသည်ဟု signal ပေးပို့ (ထုတ်ပေး)လိမ့်မည်။ Air conditioning system က လေအပူရျိန်(air temperature) နှင့်အောင် ပိုမောင်းပေးလိမ့်မည်။ ဤကဲ့သို့ မသင့်လောက်သည့်နေရာ၌ thermostat ကို တပ်ဆင် ထားခြင်းကြောင့် လိုအပ်သည်ထက် စွမ်းအင် ပိုသုံးစွဲလိမ့်မည်။ ပိုအေးသောကြောင့် သက်တောင့်သက်သာ(comfort) မဖြစ်နိုင်ပေ။

(ဂ) ဟိုတယ်ရှိ အခန်းများတွင် thermostat ကို တံခါးနားအနီး၌ တပ်ဆင်ထားလေ့ရှိသည်။ တံခါးပွင့်နေသည့်အပါ လေအေး သို့မဟုတ် လေပူများ ဝင်ရောက်လာခြင်းကြောင့် အခန်းအပူရျိန် ပြောင်းလဲမှ ဖြစ်ပေါ်သည်။ ထိုသို့ မဖြစ်စေရန် ကော်ရှစ်ခါများ walk way များကို air con ပေးထားသည်။

(ဃ) တရီးအစည်းဝေးခန်း(some conference) သို့မဟုတ် စုဝေးခန်း(assembly rooms)များတွင် thermostat ကို လျှပ်စစ်ပိုးခလုတ်(lighting dimmer switches)အနီးတွင် တပ်ဆင်ထားသည်။ Switch မှ အပူ(heat)များကြောင့် thermostat နေရာတွင် အပူရျိန်မြင့်တက်နေလိမ့်မည်။

- (၄) Thermostat ကို ပြင်ပနဲ့(outside wall)တွင် တပ်ဆင်ထားခြင်းကြောင့်လည်း ပြဿနာ(problems) ဖြစ်ပေါ်နိုင်သည်။ နံရံကို နေရောင် ထိုးသောကြောင့် thermostat နားနေရာတွင် အပူရျိန်မြင့်တက်နေလျှင် အခန်းအပူရျိန် set point temperature သို့ ကျယ်ဆုံးစေရန် control system လုပ်ဆောင်ပေးလိမ့်မည်။ ထိုအခါ အခန်းအပူရျိန်သည် set point temperature ထက် ပိုနိုင်လိမ့်မည်။ တစ်နည်းအားဖြင့် thermostat သည် အပူရျိန် အမြင့်(အမှန်တကယ်ဖြစ်ပေါ်နေသည့် အပူရျိန်ထက် ပိုများသည့်တန်ဖိုး)ကို ဖတ်မိခြင်းကြောင့် ဖြစ်သည်။
- ဆောင်းရာသီတွင်လည်း ဤကဲ့သို့ အလားတူ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဆောင်းရာသီတွင် thermostat သည် ပြင်ပနဲ့ရတွင် တပ်ဆင်ထားခြင်းကြောင့် ပိုအေးသည့် အပူရျိန်ကို ဖတ်ယူသည်။ ထိုအခါ အခန်းအပူရျိန် (setpoint temperature) သို့ မြင့်တက်စေရန် control system ဆောင်ရွက်ပေးသည်။ ထိုကြောင့် အခန်းအပူရျိန်သည် setpoint အပူရျိန်ထက် ပိုမြင့် နေလိမ့်မည်။
- (၅) တစ်ခါတစ်ရုံ equipment မှ အပူများကြောင့် thermostat အနီးရှိ အပူရျိန်မြင့်နေသည်။ Thermostat အနီးတွင် computer သို့မဟုတ် electronic card များကြောင့် printer တို့ကြောင့် thermostat သည် အခန်းအပူရျိန်ကို မဖတ်သ ပိုမြင့်သည့် အပူရျိန်ကို ဖတ်မိသောကြောင့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- (၆) Thermostat ကို လေတွက်ပေါက်(diffuser) အောက်တွင်လည်း မတပ်ဆင်သင့်ပါ။ Air conditioning system's air supply သည် thermostat အပေါ် သို့ တိုက်ရှိက် မှတ်ပေးနေသည့်အခါ thermostat သည် အခန်းအပူရျိန်ထက် ပိုနိုင်သည့် အပူရျိန်ကို ဖတ်ယူလိမ့်မည်။ ထိုအခန်းအပူရျိန်သည် set point အပူရျိန်ထက် ပိုမြင့် နေလိမ့်မည်။ ပုံအိုက်လိမ့်မည်။
- (၇) ရန်ခွဲခြားခြင်းနှင့် thermostat တပ်ဆင်ရန် နေရာရွေးချယ်ခြင်းတို့သည် အပြန်အလှန် စပ်ဆက်နေသည်။ လက်တွေ့အခြေအနေတွင် thermostat တပ်ဆင်ရန် နေရာကို တစ်ခါတစ်ရုံ ACMV အင်ဂျင်နိုယ် မဟုတ်သူများ ရွေးချယ်လေ့ရှိသည်။ ဥပမာ- ပိုသုကာများ၊ interior designer များ သို့မဟုတ် ပိုင်ရှင်များ ကိုယ်တိုင်က ရွေးချယ်ပေးသည်။
- (၈) နံရံတွင် တပ်ဆင်ထားသည့်(wall-mounted) thermostat များတွင် control system နှင့် ချိတ်ဆက်ရန် ကော်ယ် ပါဝင်သည်။ အပေါက်များ(holes), tubing သို့မဟုတ် conduit များမ လေများဝင်ရောက်နိုင်ခြင်း(allow air from an adjoining space), မှတ်နာကြက်ရှိ လေတွက်ပေါက်မှ လေများ thermostat ကိုမှတ်နေခြင်းကြောင့် thermostat သည် လွှာမှားသည့် signal များရရှိ(ceiling to blow into the thermostat, giving it a false signal.)နိုင်သည်။

၄.၅ Humidity

Thermostat များ တပ်ဆင်သည့် နေရာသည် temperature control ကို ပြဿနာဖြစ်စေနိုင်သကဲ့သို့ humidity control လုပ်ရန် humidistat များ တပ်ဆင်သည့်နေရာကြောင့်လည်း အလားတူ ပြဿနာများ ဖြစ်ပေါ်နိုင်သည်။

သတိပြုရန် အချက်တစ်ခုမှ အပူရျိန်(temperature)မြင့်တက်လျှင် relative humidity ကျယ်ငွေးသွားသည်။ ထိုကဲ့သို့ပင် အပူရျိန်ကျယ်ငွေးလျှင်(temperature falls) ပိုထိုင်းဆ မြင့်တက်(humidity rises) လာလိမ့်မည်။

၄.၆ Cooling Plant Load

Cooling plant များအတွက် ဒီဇိုင်းလုပ်ရမည့် cooling load ကို အဆောက်အအုံအသစ် ဖြစ်လျှင် cooling load software ကို အသုံးပြု၍ တွက်နိုင်သလို လက်ရှိ အဆောက်အအုံဖြစ်လျှင် energy audit ဒေတာ များမှ ရရှိနိုင်သည်။ Cooling load သည် အဆောက်အအုံ၌ ဖြစ်ပေါ်သည့် heat gain ဖြစ်သည်။

မည်သည့်နည်းကို သုံးသည်ဖြစ်စေ cooling load တွင် အောက်ပါ heat gain များ ပါဝင်သည်။

(က) Outdoor air load

- (ခ) System losses/gains
- (ဂ) External gains
- (ဃ) Internal gains
- (င) Zone load နှင့်
- (စ) Peak simultaneous building or zone loads တို့ဖြစ်သည်။

၄.၆.၁ Outdoor Air Load

ပြင်ပလေအပူချိန်(outdoor air temperature)သည် အခန်းအပူချိန်(indoor air temperature) ထက် ပိုမြင့်သောကြောင့် cooling plant လိုအပ်သည်။ လူများ လေကောင်းလေသနရေး၊ Indoor Air Quality (IAQ) ကောင်းမွန်စေရန် စာသည့် အကြောင်းများကြောင့် အဆောက်အအုံ သို့မဟုတ် အခန်းအတွင်းသို့ ပြင်ပလေ(outdoor air)များ ထည့်ပေးရန် လိုအပ်သည်။ ပြင်ပလေအပူချိန်(outdoor air temperature)သည် အခန်းအပူချိန်(indoor air temperature) ထက် ပိုမြင့်သောကြောင့် ပြင်ပလေ(outdoor air)ပေးခြင်းသည် heat gain ကို ပိုများစေကာ cooling load လည်း ပိုများ လာလိမ့်မည်။ ထိုကြောင့် ထည့်ပေးသည့် ပြင်ပလေ(outdoor air) အနည်းအများ ပမာဏကို လိုက်၍ cooling load လိုက်များလာလိမ့်မည်။

၄.၆.၂ System Losses/Gains

Fan ဖော်တာမှ ထွက်သည့် အပူ(heat) များကြောင့် system heat gain ဖြစ်ပေါ်လာသည်။ လေများသည် fan သို့မဟုတ် blower ကို ဖြတ်ပြီးနောက် အပူချိန်(c)ကိုရရှိ မှ(r)အိမ်ရရှိ စင်တီရရှိထားမှု မြင့်တက် နိုင်သည်။ Duct အတွင်းရှိ supply air temperature သည် duct အပြင်ရှိ အခန်း အပူချိန်ထက်နိမ့် နေသောကြောင့် လည်း system heat gain ဖြစ်ပေါ်သည်။ ထို system heat gain များကို သေချာစွာ ထွက်ချက်နိုင်မှ cooling load တန်ဖိုး မှန်ကန်ပေလိမ့်မည်။

၄.၆.၃ External gains

အဆောက်အအုံ၏ နေရာ(location)၊ မျက်နှာမှုရာဘက်(orientation)၊ တည်ဆောက်ထားသည့် ပစ္စည်း အမျိုးအစား(material)၊ ပြုတွင်ပေါက်များ၏အကျယ်(window to wall ratio)၊ တပ်ဆင်ထားသည့် sun shade နှင့် walls၊ glazing၊ roofs and floor စသည်တို့ကိုလိုက်၍ external heat gain တန်ဖိုး အနည်း အများကျပြားသည်။

၄.၆.၄ Internal gains

Internal heat gain များသည် လူအရေအတွက်(occupancy and activity details)? lighting မှထွက်သည့် heat gain နှင့် တွေးသော equipment များမှ ထွက်သော heat gain များ ပါဝင်ကြသည်။

၄.၆.၅ Zone load

အဆောက်အအုံ အတွင်းတွင် အခန်းများစွာ၊ အထပ်များစွာ ရှိနိုင်သည်။ သို့သော် အခန်းများ အထပ်များကို လိုက်၍ ခွဲခြားပြောဆိုခြင်းထက် ရန်(zone)များအဖြစ် ခွဲခြားပြောဆိုခြင်းက ပို၍ သင့်လျော်သည်။ အထပ်တစ်စုံးလုံးကို ရန်တစ်ရန် အဖြစ် သတ်မှတ်နိုင်သည်။ Set point အပူချိန်တူသည့် အခန်းများအားလုံးကို ရန်တစ်ရန်အဖြစ် သတ်မှတ်နိုင်သည်။ External heat gain တူသည့် အခန်းများအားလုံးကို ရန်တစ်ရန်အဖြစ် သတ်မှတ်နိုင်သည်။ ဥပမာ-အထပ်တစ်စုံးတပ်အတွင်းရှိ အရေးသက်နေရောင် အထိုးခံရသော အခန်းများ အားလုံးကို ရန်တစ်ရန်အဖြစ် သတ်မှတ် နိုင်သည်။ ရန်တစ်ရန်၌ ရှိသည့် heat gain ကို zone load အဖြစ် သတ်မှတ်နိုင်သည်။

၄.၇ Peak Simultaneous Building Loads သို့မဟုတ် Zone Load

ရန်တစ်ရန်ချင်းစီ၏ peak load ဖြစ်ပေါ်သည့် အချိန်သည် မတူညီကြပေး။ အရေးသက်နေရောင် အထိုးခံရသောရန်(အခန်းများ)၏ peak load သည် များမတည့်မီ ဖြစ်နိုင်သည်။ အနောက်ဘက်နေရောင် အထိုးခံရသော ရန်(အခန်းများ)၏ peak load သည် များလွှာပြီးရှိနိုင် ဖြစ်နိုင်သည်။ ထိုကြောင့် ရန်များအားလုံးပေါင်းပြီး ရှိသည့် total

peak load ဖြစ်ပေါ်မည့် မည့်အချင်ကို သိရန်လိုသည်။ "Peak simultaneous load" ဟုလည်း ခေါ်ဆိုသည်။ Sensible heat gain နှင့် Latent heat gain နှစ်မျိုးလုံးကို ထည့်စည်းတားရန် လိုသည်။

၄.၈ Design information required

Zones

ရန်များအဖြစ် ပိုင်းပိုင်းပြီးချွဲခြားထားခြင်းကြောင့် အထူးသဖြင့် ရန်တစ်ရန်နှင့် တစ်ရန် heat gain များစွာ ကွဲပြားကြသည့်အပါ ရန်တစ်ခုချင်းစီကို ပိုကောင်းစွာ control လုပ်နိုင်သည်။ (ပြောင်းပေါက်များ၊ နံရံများ၊ ကို အတိအကျ ဖော်ပြထားသည့် architect's layout drawing များမှ ရန်တစ်ခုချင်းစီ၏ အကျယ်အဝန်းနှင့် ရန်အရေ အတွက်ကို တွက်ယူနိုင်သည်။ ရန်တစ်ရန်ကို AHU တစ်လုံး သို့မဟုတ် နှစ်လုံး တပ်ဆင်ပေးနိုင်သည်။ သို့မဟုတ် fan coil များစွာ တပ်ဆင်နိုင်သည်။

Zone heat gains

ရန်တစ်ခုချင်းစီ၏ heat gain ကို တွက်ချက်ရန် လိုအပ်သည်။ ရန်များအဖြစ် ပိုင်းမြားထားသည့် internal wall သည် အပူချိန် မတူညီသည့် ရန်နှစ်ခုအကြားတွင်ရှိလျှင် ထို wall မှ heat gain ကိုလည်း ထည့်တွက်ရန် လိုအပ်သည်။

Hourly cooling loads

Zone load များကို နာရီအလိုက်(hourly basis)တွက်ရမည်။ ဂရပ်ပေါ်တွင် zone load တန်းဖိုးများကို ချုပ်ရေးဆွဲခြင်းဖြင့် peak simultaneous load ကို ရရှိနိုင်သည်။


Approximate peak time of loads တွက်ပြီးနောက် ရန်အားလုံးအတွက် တစ်ရန်ချင်းစီ ၅၁ နာရီတိုင်းကို တွက်ရန်လည်း မလိုအပ်ပေး၊ အကာယ်၍ peak time သည် 14:00 hr (မွန်းလွှာ ၂၁၁၆) ဖြစ်ပါက 13:00 hr နှင့် 15:00 hr တို့၏ load စစ်ဆေးရုံဖြင့် လုံလောက်သည်။ Peak time နှင့် peak load တို့ကို မှန်ကန်စွာ တွက်ချက်ပြီးသား ဖြစ်ကြောင်း မှတ်ယူ နိုင်သည်။ Computer software ကို အသုံးပြုပြီး တွက်ပါက maximum load ဖြစ်ပေါ်သည့်အချင်ကို အလွယ်တကူ သိနိုင်သည်။

ဥပမာ

အရှေ့ဘက်ရန်(east zone) နှင့် အနောက်ဘက်ရန်(west zone) ဟူ၍ ရန်နှစ်ရန် ရှိသည့် အဆောက် အညီတစ်ခုကို နမူနာအဖြစ် တွက်ပြထားသည်။ ရန်တစ်ရန်လျှင် fan coil unit(FCU) (၁၅)လုံး တပ်ဆင်ထားသည်။ အရှေ့ဘက်ရန်(east zone)ရှိ FCU တစ်လုံးစီ၏ cooling capacity မှာ 1.5 kW ဖြစ်သည်။ West Zone ရှိ FCU တစ်လုံးစီ၏ cooling capacity မှာ 2.0 kW ဖြစ်သည်။

အဆောက်အညီ၏ total capacity မှာ 175 kW ဖြစ်သည်။ Primary cooling system အဖြစ် fan coil unit အားလုံး ၅၁ capacity ကို 175 kW နှင့်အညီ ဖြစ်အောင် တပ်ဆင်ရန် မလိုအပ်ပေး၊ အဘယ်ကြောင့်ဆိုသော် fan coil unit များ အားလုံးသည် full capacity ဖြင့် တပြုပြုတွင် မောင်းနေမည့် အချင်မရှိနိုင်သောကြောင့် ဖြစ်သည်။ ရန်တစ်ခုချင်းစီတွင် ဖြစ်ပေါ်မည့် cooling load ကို နာရီအလိုက်(hourly basis) ဖော်ပြထားသည်။ အရှေ့ဘက်ရန်(east zone)နှင့် အနောက်ဘက်ရန်(west zone) တို့တွင် နာရီအလိုက်ဖြစ်ပေါ်သော load များကို ပေါင်းစပ်ဖြင့် အဆောက်အညီတွင် ဖြစ်ပေါ်မည့် building load ကို ရရှိနိုင်သည်။ ထိုနောက် peak simultaneous load ကို သိနိုင်သည်။ ဤဥပမာတွင် peak simultaneous load မှာ 145 kW ဖြစ်သည်။

ဂရပ်ပေါ်တွင် အဆောက်အညီ၏ peak simultaneous load ထင်ရှားစွာ သိမြင်နိုင်သည်။ အဆောက်အညီတစ်ခုတွင် အခန်းပေါင်းများစွာ ရန်ပေါင်းများစွာ ရှိနိုင်သောကြောင့် maximum simultaneous load ကို သိရန် အတွက် ရန်အားလုံး၏ cooling load ကို တွက်ရန် လိုအပ်သည်။



Time 24 h	East zone (kW)	West zone (kW)	Total (kW)
00:00	0	0	0
01:00	0	0	0
02:00	0	0	0
03:00	0	0	0
04:00	0	0	0
05:00	0	0	0
06:00	0	0	0
07:00	20	0	20
08:00	40	20	60
09:00	65	30	95
10:00	75	40	115
11:00	65	60	125
12:00	60	75	135
13:00	55	90	145
14:00	40	100	140
15:00	30	85	115
16:00	20	65	85
17:00	15	55	70
18:00		40	40
19:00		30	30
20:00		20	20
21:00			
22:00			
23:00			

References:

CIBSE Guide A, *Environmental Design*, 2006, ISBN 1 903287 66 9

Lawrence Race G, Pennycook K, *Design Checks for HVAC – A Quality Control Framework for Building Services Engineers* – sheets 19-23, BG 4/2007, BSRIA 2007, ISBN 978 086022 669 7

၄.၉ Design Watch Points

- (၁) Solar gain တစ်ခုတည်းသာ အချိန်ကို လိုက်၍ ပြောင်းလဲသည်မဟုတ် occupancy rate နှင့် equipment တို့သည်လည်း အချိန်ကို လိုက်၍ ပြောင်းလဲနေကြသည်။ Equipment များသည် လုမ္ပားသုံးမနေသည့်အချိန်တွင် ပိတ်မထားပဲ standby mode ဖြစ်နေသောကြောင့် heat reject လုပ်ကြသည်။
အရေးကြီးသောအချက်မှာ heat gain များကို အချိန်နှင့် လိုက်၍ တွက်ရန်လိုသည်။
- (၂) အချို့သော computer programme များနှင့် software တို့သည် cooling load ကိုသာ တွက်ချက် ပေးပြီး outdoor air load ကို ထည့်သွင်း တွက်ချက်ခြင်း မပြုလုပ်နိုင်ကြပေ။ တော်းသော software များသည် outdoor air load ကို ထည့်သွင်း တွက်ချက်ပေးနိုင်သော်လည်း လိုအပ်သည့် information များကို အတိအကျ ထည့်သွင်း ပေါ်လိုအပ်သည်။

၄.၁၀ Terminology

Cooling load calculation မပြုလုပ်ခင် အရေးကြီးသည့်အခေါ်အဝေါ်(important terminology)များကို လေ့လာသင့်သည်။

Space

Space is either a volume or a site without a partition or a partitioned room or group of rooms.

Room is

Room is an enclosed or partitioned space that is usually treated as single load.

Zone:

Zone: is a space or group of spaces within a building with heating and/or cooling requirements sufficiently similar so that comfort conditions can be maintained throughout by a single controlling device.

Cooling Load Temperature Difference (CLTD):

an equivalent temperature difference used for calculating the instantaneous external cooling load across a wall or roof.

Zone

Zone: is a space or group of spaces within a building with heating and/or cooling requirements sufficiently similar so that comfort conditions can be maintained throughout by a single controlling device.

Cooling Load Temperature Difference (CLTD):

An equivalent temperature difference used for calculating the instantaneous external cooling load across a wall or roof.

Sensible Heat Gain

Sensible Heat Gain is the energy added to the space by conduction, convection and/or radiation.

Latent Heat Gain:

Latent Heat Gain is the energy added to the space when moisture is added to the space by means of vapor emitted by the occupants, generated by a process or through air infiltration from outside or adjacent areas.

Radiant Heat Gain

Radiant Heat Gain the rate at which heat absorbed is by the surfaces enclosing the space

and the objects within the space.

Space Heat Gain

Space Heat Gain is the rate at which heat enters into and/or is generated within the conditioned space during a given time interval.

Space Cooling Load

Space Cooling Load is the rate at which energy must be removed from a space to maintain a constant space air temperature.

Space Heat Extraction Rate:

the rate at which heat is removed from the conditioned space and is equal to the space cooling load if the room temperature remains constant.

Dry Bulb Temperature

Dry Bulb Temperature is the ordinary temperature of the air.

Wet Bulb Temperature

Wet Bulb Temperature is the temperature of the air with consisting of moisture.

Dewpoint Temperature

Dewpoint Temperature is the temperature to which air must be cooled in order to reach saturation or at which the condensation of water vapor in a space begins for a given state of humidity and pressure.

Relative humidity:

Relative humidity describes how far the air is from saturation. It is a useful term for expressing the amount of water vapor when discussing the amount and rate of evaporation. One way to approach saturation, a relative humidity of 100%, is to cool the air. It is therefore useful to know how much the air needs to be cooled to reach saturation.

Relative humidity

Relative humidity is a term used to describe the amount of water vapor in a mixture of air and water vapor.

Space heat gain

Space heat gain: the amount of heat is entering the space.

Space cooling load

The amount of energy must be removed from the space to keep temperature and relative humidity constant.

Space heat extraction

The amount of the energy that is removed by the HVAC.

Cooling load (coil)

How much energy is removed by the cooling coil serving various spaces plus any loads external to the spaces such as duct heat gain, duct leakage, fan heat and outdoor makeup air.

-End –

Contents

၄.၁ ဇုန်(Zone) ဆိုသည်မှာ	1
၄.၂ ဇုန်များ ခွဲခြားခြင်း(Zoning Design).....	2
၄.၃ Interior and Roof Zones (အတွင်းပိုင်းဇုန်နှင့် ခေါင်ပိုးဇုန်များ)	5
၄.၄ Controlling the Zone (ဇုန်များကို control လုပ်ခြင်း)	8
၄.၅ Humidity 9	
၄.၆ Cooling Plant Load	9
၄.၆.၁ Outdoor Air Load.....	
၄.၆.၂ System Losses/Gains	
၄.၆.၃ External gains	
၄.၆.၄ Internal gains	
၄.၆.၅ Zone load	
၄.၇ Peak Simultaneous Building Loads သို့မဟုတ် Zone Load	10
၄.၈ Design information required.....	11
၄.၉ Design Watch Points	13
၄.၁၀ Terminology	13